

**တတိယ**

|                                  |    |
|----------------------------------|----|
| အမှာစကားလေးပါ                    | ၅  |
| ၁။ ကမ္ဘာကြီးကိုကျေးဇူးတင်ပါတယ်   | ၇  |
| ၂။ ကျေးဇူးတင်စကား                | ၁၃ |
| ၃။ ကျေးဇူးတင်ပါတယ်               | ၂၁ |
| ၄။ အားလုံးကိုကျေးဇူးတင်ပါတယ်     | ၂၅ |
| ၅။ ကမ္ဘာကြီးကိုကျေးဇူးတင်ပါတယ်   | ၂၇ |
| ၆။ ကျေးဇူးတင်ခြင်းအနုပညာ         | ၂၉ |
| ၇။ ဖြည့်တွေးလိုက်ပါ              | ၃၃ |
| ၈။ စိတ်ကိုဖြူစင်အောင်ထားပါ       | ၃၅ |
| ၉။ အရာရာတိုင်းအတွက်              | ၃၇ |
| ၁၀။ အမြဲအလုပ်ရှုပ်နေပါစေ         | ၄၃ |
| ၁၁။ ပြုံးရွှင်ပါ                 | ၄၅ |
| ၁၂။ ပျော်ရွှင်ခြင်းဆိုတာ         | ၄၉ |
| ၁၃။ ပျော်ရွှင်ချင်ရင်            | ၅၃ |
| ၁၄။ ပူပင်သောက ဘာကြောင့်ဖြစ်ရတာလဲ | ၅၇ |
| ၁၅။ ဘဝကြောင့် စိတ်မပျက်ပါနဲ့     | ၆၁ |
| ၁၆။ စိတ်အားငယ်မှုဆိုတာ           | ၆၅ |
| ၁၇။ ဘယ်လောက်ထိ ဒုက္ခခံနိုင်မလဲ   | ၆၉ |
| ၁၈။ ရောင့်ရဲမှုမရှိခြင်း         | ၇၃ |
| ၁၉။ ခံနိုင်ရည်မရှိခြင်း          | ၇၇ |

|                                    |    |
|------------------------------------|----|
| ၂၀။ ဒေါသဆိုတာ                      | ၈၁ |
| ၂၁။ အမှားနဲ့မကင်းပါဘူး             | ၈၅ |
| ၂၂။ လူများနှင့် ပေါင်းသင်းဆက်ဆံရေး | ၈၇ |
| ၂၃။ လူမှုဆက်ဆံရေးဆိုတာ             | ၉၁ |
| ၂၄။ တစ်ကိုယ်ကောင်းစိတ်မထားပါနဲ့    | ၉၄ |

